

လက်အောက်ခံ ကုမ္ပဏီမှ အဆိုပြုထားသည့် ဝယ်ယူမှုကိစ္စ

ဖတ်(စ်)မြန်မာ အင်ဗက်(စ်)မန့်(စ်) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီလီမိတက် (“ကုမ္ပဏီ”နှင့် ၎င်း၏ လက်အောက်ခံ ကုမ္ပဏီများ စုပေါင်း၍ “ကုမ္ပဏီအုပ်စု”) ဒါရိုက်တာအဖွဲ့သည် ကုမ္ပဏီ၏ ရာနှုန်းပြည့်ပိုင် လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် Memories (2022) Pte. Limited (“MM2022”) က Memories Group Limited (“MGL”) အား Singapore Exchange Securities Trading Limited ၏ Catalist စာရင်းမှ ဆန္ဒအလျောက် စာရင်းမှထွက်ခွာရန် အဆိုပြုထားရာ (“Delisting Proposal”) ယင်းအဆိုပြုလွှာနှင့် စပ်လျဉ်း၍ MM2022 နှင့် MGL တို့၏ ပူးတွဲကြေညာချက် (“ပူးတွဲကြေညာချက်”) နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း အသိပေးကြေငြာအပ်ပါသည်။

၁။ စာရင်းမှထွက်ခွာရန် အဆိုပြုလွှာ

Delisting Proposal အဆိုပြုလွှာထဲတွင် MGL၏ မတည်ရင်းနှီးငွေအဖြစ် ထုတ်ဝေထားသော သာမန်အစုရှယ်ယာများ (ဘဏ္ဍာတိုက်ရှယ်ယာများနှင့် MM2022 ကတိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ပိုင်ဆိုင်ထားသော အစုရှယ်ယာများမှလွဲ၍) (“MGL၏ ရှယ်ယာများ”) အားလုံးကို ဝယ်ယူရန် MM2022 သည် ငွေသား (သို့) MM2022 ၏ သာမန်အစုရှယ်ယာ အသစ်များဖြင့် လဲလှယ်ပေးခြင်းဖြင့် ပေးချေရန် အဆိုပြုထွက်ပေါက်ကမ်းလှမ်းချက် (“Exit Offer”)အား MGL၏ အစုရှယ်ယာရှင်များ၏ အတည်ပြုချက်အပေါ်မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Exit Offer အရ MGL အစုရှယ်ယာရှင်များအနေနှင့် ၎င်းတို့ပိုင် MGL ၏ ရှယ်ယာများအား ရှယ်ယာတစ်စုလျှင် -
ငွေသား စင်္ကာပူဒေါ်လာ ၀.၀၄၇ ဖြင့် ရောင်းချခြင်းဖြင့်လည်းကောင်း (“ငွေသားဖြင့် ပေးချေခြင်း”) (သို့မဟုတ်)
စင်္ကာပူဒေါ်လာ ၀.၀၄၇ တန် MM2022 ၏ သာမန်ရှယ်ယာအသစ်တစ်စု (“MM2022 ၏ ရှယ်ယာအသစ်များ”) အစားထိုးရယူခြင်းဖြင့် (“ရှယ်ယာဖြင့် ပေးချေခြင်း”) လည်းကောင်း ရွေးချယ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

ထုတ်ဝေပေးမည့် MM2022 ၏ ရှယ်ယာအသစ်များသည် မည်သည့် စတော့အိတ်ချိန်းတွင်မှ စာရင်းဝင်မည်ကို လက်ရှိ အချိန်တွင် လျာထားခြင်း မရှိသေးပါ။

၂။ ကုမ္ပဏီ၏ ခံဝန်ချက်များ

ပူးတွဲကြေညာချက်ထုတ်ပြန်ချိန်တွင် ကုမ္ပဏီသည် MGL ရှယ်ယာစုစုပေါင်း၏ ၈.၄% ခန့်ကိုကိုယ်စားပြုသည့် MGL ရှယ်ယာ ၄၁,၈၄၇,၄၂၇ စု ကို တိုက်ရိုက်ပိုင်ဆိုင်ပါသည်။ ကုမ္ပဏီ နှင့် MGL ၏ အချို့ရှယ်ယာရှင်များ (“Undertaking Shareholders”)သည် MM2022 သို့ ပြန်လည်ရုပ်သိမ်းခြင်း မပြုနိုင်သော ခံဝန်ချက်များ ပေးထားရာ ယင်းခံဝန်ချက်များ အရ Exit Offer ကို သဘောတူရန်နှင့် ရှယ်ယာဖြင့်ပေးချေခြင်းအား လက်ခံရန် (“Irrevocable Undertakings”) ခံဝန်ကတိချုပ်ဆိုထားပါသည်။ ဤကဲ့သို့ ခံဝန်ကတိချုပ်ဆိုထားသည့် MGL ရှယ်ယာရှင်များ အားလုံးစုပေါင်း၍ MGL ရှယ်ယာစုစုပေါင်း၏ ၈၅.၂% ခန့်ကိုကိုယ်စားပြုသည့် MGL ရှယ်ယာ ၄၂၆,၉၂၈,၃၅၃ စု ကို တိုက်ရိုက်ပိုင်ဆိုင်ထားပါသည်။

ထို့အပြင် MGL ၏ ငွေချေးစာချုပ်ကိုင်ဆောင်ထားသူများ (“ငွေချေးစာချုပ်ကိုင်ဆောင်ထားသူများ”) သည်လည်း ပြန်လည်ရုပ်သိမ်းခြင်း မပြုနိုင်သော ခံဝန်ချက်များ အရ ၎င်းတို့၏ ချေးငွေကို MGL ရှယ်ယာများအဖြစ်သို့ ပြောင်းလဲခြင်းမပြုပါဟု ခံဝန်ကတိချုပ်ဆိုထားပါသည်။

၎င်းအပြင် MGL ၏ အစုရှယ်ယာရှင်များအနေနှင့် ငွေသားဖြင့်ပေးချေခြင်းအား ရွေးချယ်ပါက MM2022 သည် Exit Offer အား ပြီးမြောက်အောင်ဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးအရင်းအမြစ်အလုံအလောက်ရှိရန် တာဝန်ယူထားပါသည်။ ဒီအတွက် ကုမ္ပဏီအနေနှင့် MM2022 သို့ အစုရှယ်ယာရှင်ချေးငွေ (“FMI Shareholder Loan”) တစ်ရပ် ထုတ်ပေးရန် သဘောတူထားပြီး ၎င်း FMI Shareholder Loan ကို MM2022 ၏ အစုရှယ်ယာ အသစ်များအဖြစ် ပြောင်းလဲသွားမည် (“FMI Capitalisation”) ဖြစ်ပါသည်။

၃။ MM2022 အား ကုမ္ပဏီမှ ပိုင်ဆိုင်မှုခန့်မှန်းချက်

ပူးတွဲကြေငြာချက်ထုတ်ပြန်ချိန်ရှိ MGL ၏ ထုတ်ပေးထားသော ရှယ်ယာမတည်ရင်းနှီးငွေအပေါ်အခြေခံ၍ Exit Offer လုပ်ဆောင်ချက်များပြီးမြောက်ချိန်တွင် MM2022 ရှိ ကုမ္ပဏီ၏ရှယ်ယာပိုင်ဆိုင်မှုအချိုးသည် အောက်ပါအတိုင်း ဖြစ်မည်ဟု ခန့်မှန်းထားပါသည်။

- (က) အနေအထား (၁) - ငွေသားဖြင့် ပေးချေခြင်း အနေအထား -
အကယ်၍ -
 - (၁) MGL၏ အစုရှယ်ယာရှင်များအားလုံးသည် (ခံဝန်ထားသော ရှယ်ယာရှင်များမှအပ) Exit Offer ကို လက်ခံပြီး ငွေသားဖြင့် ပေးချေခြင်းကို ရွေးချယ်ခြင်း၊
 - (၂) Irrevocable Undertakings နှင့်အညီ ခံဝန်ထားသော ရှယ်ယာရှင်များသည် Exit Offer ကို လက်ခံပြီး ရှယ်ယာဖြင့် ပေးချေခြင်းကို ရွေးချယ်ခြင်း၊
 - (၃) FMI Shareholder Loan နှင့်စပ်လျဉ်း၍ FMI Capitalisation ဆောင်ရွက်ပြီးစီးခြင်း၊

ဤအနေအထားတွင် ကုမ္ပဏီသည် MM2022 ရှိ သာမန်အစုရှယ်ယာများ စုစုပေါင်း၏ ၂၃.၃% ခန့်ကို ပိုင်ဆိုင်မည်ဖြစ်သည်။

- (ခ) အနေအထား (၂) - ရှယ်ယာဖြင့် ပေးချေခြင်းအနေအထား -
အကယ်၍ -
 - (၁) MGL၏ အစုရှယ်ယာရှင်များအားလုံးသည် (ခံဝန်ထားသော ရှယ်ယာရှင်များအပါအဝင်) Exit Offer ကို လက်ခံပြီး ရှယ်ယာဖြင့် ပေးချေခြင်းကို ရွေးချယ်ခြင်း၊
 - (၂) FMI Capitalisation ဆောင်ရွက်ရန် မလိုအပ်ခြင်း။

အနေအထား (၂) အရ ကုမ္ပဏီသည် MM2022 ၏ သာမန်အစုရှယ်ယာများ စုစုပေါင်း၏ ၈.၄% ခန့်ကို ဆက်လက် ပိုင်ဆိုင်မည်ဖြစ်သည်။

၄။ ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ

Delisting Proposal အဆိုပြုလွှာသော်လည်းကောင်း၊ Exit Offer သော်လည်းကောင်း၊ နှစ်ရပ်စလုံးသော်လည်းကောင်း ပါဝင်ဆောင်ရွက်မှုများသည် ကုမ္ပဏီအုပ်စု၏ လုပ်ငန်းဆောင်တာများအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိမည် မဟုတ် ဟု ခန့်မှန်းထားပါသည်။



၅။ အသေးစိတ်အချက်အလက်များ

ပူးတွဲကြေညာချက်၏ အသေးစိတ်အချက်အလက်များကို [General Announcement: Proposed Voluntary Delisting of Memories Group Limited](#) တွင် လေ့လာနိုင်ပါသည်။

၆။ သတိပြုရန်

ဒါရိုက်တာအဖွဲ့သည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များ သတိမမိစေရန်မှာ Exit Offer ၏ ဆောင်ရွက်ချက်များ ပြီးမြောက်ရန်သည် ကြိုတင်ဖြည့်ဆည်းရမည့် အချက်အလက်များ ပြီးစီးခြင်းနှင့် Delisting Proposal အဆိုပြုလွှာအရ သက်ဆိုင်ရာအဖွဲ့အစည်းများထံမှခွင့်ပြုချက်ရရှိရန်အပေါ်မူတည်ပါသည်။ ထို့ကြောင့် ဤကြေငြာချက် ထုတ်ပြန်ချိန်တွင် Exit Offer ၏ ဆောင်ရွက်ချက်များ ပြီးမြောက်မည် (သို့) အဆိုပါ စည်းကမ်းချက်များအပေါ် ပြောင်းလဲမှုတစ်စုံတစ်ရာ ပြုလုပ်မည်မဟုတ်ကြောင်း အတိအကျ အာမခံချက် မပေးနိုင်ပါ။

အစုရှယ်ယာရှင်များအနေဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာများကို အရောင်းအဝယ်များ ပြုလုပ်ရာတွင် အထူး သတိပြုကြရန် အကြံပြု လိုပါသည်။ အစုရှယ်ယာရှင်များအနေဖြင့် ဤကြေငြာချက်ကိုသေချာစွာ ဖတ်ရှုပြီး အဆိုပြုထားသော ဆောင်ရွက်ချက်များနှင့် ပတ်သတ်၍ ကုမ္ပဏီမှ နောက်ထပ် ထုတ်ပြန်မည့်ထုတ်ပြန်ချက်များကိုလည်း ဂရုတစိုက် ဖတ်ရှုရန် အကြံပြုလိုပါသည်။ အစုရှယ်ယာရှင်များအနေဖြင့် ၎င်းတို့ဆောင်ရွက်ရမည့် အရာများကို သံသယ တစ်စုံတစ်ရာရှိ၍ အကူအညီလိုအပ်ပါက အစုရှယ်ယာ အကျိုးဆောင်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာပညာရှင်များ၊ ရှေ့နေများ၊ (သို့)အခြား ကျွမ်းကျင်ပညာရှင် အကြံပေး များနှင့် တိုင်ပင်ဆွေးနွေးရန် သတိပြုစေလိုပါသည်။

ဒါရိုက်တာအဖွဲ့၏ အမိန့်အရ

ထွန်းထွန်း
အမှုဆောင်ဒါရိုက်တာ
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်

First Myanmar Investment Public Co., Ltd.
YSX Code 00001
The Campus
1 Office Park, Rain Tree Drive
Pun Hlaing Estate, Hlaing Thayar Township,
Yangon 11401, Myanmar
Tel: (01) 3687766